

<input type="checkbox"/> Municipal Court <input type="checkbox"/> County Court <input type="checkbox"/> District Court <input type="checkbox"/> Denver Juvenile <input type="checkbox"/> Denver Probate <input type="checkbox"/> မြူနီစပယ် တရားရုံး <input type="checkbox"/> ကောင်တီတရားရုံး <input type="checkbox"/> ခရိုင်တရားရုံး <input type="checkbox"/> ဒင်းဗားလူငယ်တရားရုံး <input type="checkbox"/> ဒင်းဗား သေတမ်းစာတရားရုံး  <p style="text-align: right;">_____ County, Colorado ကောင်တီ၊ ကိုလိုရာဒို</p> <p>Court Address: တရားရုံးလိပ်စာ-</p> <hr/> <p>Petitioner(s): လျှောက်ထားသူ(များ)-</p> <p>v. v.</p> <p>Respondent: လျှောက်ထားခံရသူ-</p>	<b>▲ COURT USE ONLY ▲</b> <b>တရားရုံးအသုံးပြုရန်အတွက်သာ</b>
<p>Attorney or Party Without Attorney (Name and Address): ရှေ့နေ သို့မဟုတ် ရှေ့နေမပါသည့်သက်ဆိုင်ရာအဖွဲ့ (အမည်နှင့် နေရပ်လိပ်စာ)</p>	<p>Case Number: အမှုနံပါတ်-</p>
<p>Phone Number: _____ E-mail: _____ ဖုန်းနံပါတ် အီးမေးလ်-</p> <p>FAX Number: _____ Atty. Reg. #: _____ ဖက်စ်နံပါတ် ရှေ့နေ- မှတ်ပုံတင်အမှတ် #-</p>	<p>Division _____ Courtroom _____ ဌာန တရားခွင်-</p>
<p><b>MOTION TO <input type="checkbox"/>MODIFY <input type="checkbox"/>DISMISS</b></p> <p><b><input type="checkbox"/>TEMPORARY <input type="checkbox"/>PERMANENT PROTECTION ORDER</b></p> <p><b><input type="checkbox"/>မွမ်းမံရန် <input type="checkbox"/>ပလပ်ရန် အဆိုပြုချက်</b></p> <p><b><input type="checkbox"/>ယာယီ <input type="checkbox"/>အမြဲတမ်းကာကွယ်မှုအမိန့်</b></p>	

As the  Protected Person  Protected Person's Attorney, Parent, Legal Guardian or Appointed Conservator  Restrained Person, I \_\_\_\_\_ am requesting that the current Protection Order be modified/dissmised for the following reasons:

အကာအကွယ်ပေးထားသောပုဂ္ဂိုလ်၏  အကာအကွယ်ပေးခံရသူ၏ ရှေ့နေ၊ မိဘ၊ တရားဝင်အုပ်ထိန်းသူ သို့မဟုတ် ခန့်အပ်ခံရသော ထိန်းသိမ်းစောင့်ရှောက်သူ  
 အထိန်းအချုပ်ခံပုဂ္ဂိုလ်အဖြစ် ကျွန်ုပ်သည် \_\_\_\_\_ အောက်ဖော်ပြပါ အကြောင်းပြချက်များကြောင့် လက်ရှိ ကာကွယ်ရေးအမိန့်ကို ပြုပြင်/ပလပ်ရန် တောင်းဆိုပါသည်-

---



---



---



---



---

**The following must be complied with by the RESTRAINED PERSON for any action to be taken by the Court:**  
**တရားရုံးမှ အရေးယူထားသည့် မည်သည့်လုပ်ဆောင်ချက်အတွက်မဆို တားမြစ်ခံထားရသူသည် အောက်ပါတို့ကို လိုက်နာဆောင်ရွက်ရမည်-**

The Permanent Protection Order was issued on or after July 1, 2013. As the Restrained Person, I verify that at least two years have passed since the permanent order was issued or the last modification has been ordered. (§13-14-108(2)(b), C.R.S.)

အမြဲတမ်းကာကွယ်စောင့်ရှောက်ရေးအမိန့်ကို 2013 ခုနှစ်၊ ဇူလိုင်လ 1 ရက်နေ့ သို့မဟုတ် နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ တားမြစ်ခံထားရသူတစ်ဦးအနေဖြင့် အမြဲတမ်းအမိန့်ထုတ်ပြန်ပြီးချိန်မှစ၍ သို့မဟုတ် နောက်ဆုံးမွမ်းမံပြင်ဆင်ရန် အမိန့်ပေးထားချိန်မှစ၍ နှစ်နှစ်ကျော်ရှိပြီဖြစ်ကြောင်း ကျွန်ုပ်အတည်ပြုပါသည်။ (§13-14-108(2)(b), C.R.S.)

The Permanent Protection Order was issued prior to July 1, 2013. As the Restrained Person, I verify that at least four years have passed since the permanent order was issued or the last modification has been ordered. (§13-14-102(17.5)(a), C.R.S., as it existed prior to July 1, 2013)

အမြဲတမ်းကာကွယ်စောင့်ရှောက်ရေးအမိန့်ကို 2013 ခုနှစ်၊ ဇူလိုင်လ 1 ရက်နေ့ မတိုင်မီ ထုတ်ပြန်ခဲ့သည်။ တားမြစ်ခံထားရသူတစ်ဦးအနေဖြင့် အမြဲတမ်းအမိန့်ထုတ်ပြန်ပြီးချိန်မှစ၍ သို့မဟုတ် နောက်ဆုံးမွမ်းမံပြင်ဆင်ရန် အမိန့်ပေးထားချိန်မှစ၍ လေးနှစ်ကျော်ရှိပြီဖြစ်ကြောင်း ကျွန်ုပ်အတည်ပြုပါသည်။ (§13-14-102(17.5)(a), CRS၊ 2013 ခုနှစ်၊ ဇူလိုင်လ 1 ရက်နေ့ မတိုင်မီ တည်ရှိခဲ့သည့်အတိုင်း)

As the Restrained Person, I verify that a complete and current fingerprint-based criminal history record check has been conducted within 90 days prior to the filing of this motion and I have attached the results to this Motion. (§13-14-108(3)(b), C.R.S.)

တားမြစ်ခံထားရသူအနေဖြင့် ဤအဆိုပြုချက်မတင်သွင်းမီ ရက်ပေါင်း 90 အတွင်း ပြီးပြည့်စုံပြီး လက်ရှိ လက်ဗွေအခြေခံ ရာဇဝတ်မှုဆိုင်ရာ မှတ်တမ်းစစ်ဆေးမှုကို ပြုလုပ်ကြောင်း အတည်ပြုပြီး ဤအဆိုပြုချက်တွင် ရလဒ်များကို ကျွန်ုပ် ပူးတွဲတင်ပြထားပါသည်။ (§13-14-108(3)(b), C.R.S.)

As the Protected Person, I am not aware of any new misdemeanor or felony convictions (including a plea of guilty) of the Restrained Person against me since the issuance of the protection order. (§13-14-108(3)(a)(I), C.R.S.)

အကာအကွယ်ပေးခံထားရသူအနေဖြင့် ကျွန်ုပ်အား ကာကွယ်စောင့်ရှောက်ရေးအမိန့်ထုတ်ပြန်ပြီးချိန်မှစ၍ ကျွန်ုပ်အပေါ် တားမြစ်ခံထားရသူမှ ပြစ်မှုအသစ် သို့မဟုတ် ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ် (အပြစ်ရှိကြောင်း ဝန်ခံချက်အပါအဝင်) ကိုမဆို ကျွန်ုပ် သတိမပြုမိပါ။ (§13-14-108(3)(a)(I), C.R.S.)

As the Restrained Person, I verify that certified copies of all criminal dispositions not reflected in the attached fingerprint-based criminal history record check have been attached to this Motion.

တားမြစ်ခံထားရသူအနေဖြင့် ပူးတွဲပါ လက်ဗွေအခြေခံ ရာဇဝတ်မှုမှတ်တမ်း စစ်ဆေးမှုတွင် ထည့်သွင်းထားခြင်းမရှိသော ရာဇဝတ်မှုဆိုင်ရာ သက်သေခံလက်မှတ်မိတ္တူများကို ဤအဆိုပြုချက်တွင် ပူးတွဲပါရှိကြောင်း အတည်ပြုပါသည်။

By checking this box, I am acknowledging I am filling in the blanks and not changing anything else on the form.

ဤအကွက်ကို အမှန်ဖြစ်ခြင်းဖြင့် ကျွန်ုပ်သည် ကွက်လပ်များကိုဖြည့်ပြီး ဖောင်ပေါ်တွင် အခြားမည်သည့်အရာကိုမျှ မပြောင်းလဲကြောင်း ဝန်ခံအသိအမှတ်ပြုပါသည်။

By checking this box, I am acknowledging that I have made a change to the original content of this form.

ဤအကွက်ကို အမှန်ဖြစ်ခြင်းဖြင့် ဤဖောင်၏ မူရင်းအကြောင်းအရာကို ကျွန်ုပ်ပြောင်းလဲထားကြောင်း ဝန်ခံအသိအမှတ်ပြုပါသည်။

**SIGNATURE**  
လက်မှတ်

(Printed name of  Petitioner  Respondent)

( လျှောက်ထားသူ  လျှောက်ထားခံရသူ၏ ရှင်းလင်းစွာ ဖော်ပြထားသော အမည်) လက်မှတ်

Signature of  Petitioner  Respondent

လျှောက်ထားသူ  လျှောက်ထားခံရသူ၏

Street Address  
လမ်းလိပ်စာ

City,  
မြို့

State  
ပြည်နယ်

Zip  
စာပို့သင်္ကေတ

Phone (Home)  
ဖုန်း (အိမ်)

(Work )  
(အလုပ်)

(Cell)  
(ဆဲလ်ဖုန်း)

(E-mail)  
(အီးမေးလ်)

Notary Public/ Deputy Clerk

စာချုပ်စာတမ်း သက်သေခံရှေ့နေ/ လက်ထောက်စာရေး

### Notice to Appear in Court

#### တရားရုံးသို့လာရောက်ရန် အသိပေးစာ

You are scheduled to appear for a hearing on this Motion to  Modify  Dismiss the existing  Temporary  Permanent Protection Order on \_\_\_\_\_ (date) \_\_\_\_\_ (time) at the Court address stated in the above caption in courtroom \_\_\_\_\_.

တရားခွင် \_\_\_\_\_ ရှိ အထက်ပါခေါင်းစီးတွင်ဖော်ပြထားသော တရားရုံးလိပ်စာတွင် ဤ လက်ရှိ  ယာယီ  အမြဲတမ်း ကာကွယ်ရေးအမိန့်အား  ပြုပြင်ရန်  ပလပ်ရန် အဆိုပြုချက်ဆိုင်ရာ ကြားနာမှုအတွက် \_\_\_\_\_ (ရက်စွဲ) \_\_\_\_\_ (အချိန်) တွင် သင်လာရောက်ရန် စီစဉ်ထားပါသည်။

Date: \_\_\_\_\_

နေ့စွဲ -

Clerk of Court/Deputy Clerk

တရားရုံးစာရေး/လက်ထောက်စာရေး

<input type="checkbox"/> Municipal Court <input type="checkbox"/> County Court <input type="checkbox"/> District Court <input type="checkbox"/> Denver Juvenile <input type="checkbox"/> Denver Probate <input type="checkbox"/> မြို့နယ် တရားရုံး <input type="checkbox"/> ကောင်တီတရားရုံး <input type="checkbox"/> ခရိုင်တရားရုံး <input type="checkbox"/> ဒင်းဗားလူငယ်တရားရုံး <input type="checkbox"/> ဒင်းဗား သေတမ်းစာတရားရုံး  <p style="text-align: right;">_____ County, Colorado ကောင်တီ၊ ကိုလိုရာဒို</p> <p>Court Address: _____ တရားရုံးလိပ်စာ-</p> <hr/> <p>Petitioner: _____ လျှောက်ထားသူ-</p> <p>v. v.</p> <p>Respondent: _____ လျှောက်ထားခံရသူ- လိပ်စာ- _____</p>	<p>▲ <b>COURT USE ONLY</b> ▲ တရားရုံးအသုံးပြုရန်အတွက်သာ</p> <hr/> <p>Case Number: _____ အမှုနံပါတ်-</p> <p>16 Character #: _____ အက္ခရာ 16 လုံး#:</p> <hr/> <table style="width: 100%; border: none;"> <tr> <td style="width: 50%;">Division ဌာန</td> <td style="width: 50%;">Courtroom တရားခွင်</td> </tr> </table>	Division ဌာန	Courtroom တရားခွင်
Division ဌာန	Courtroom တရားခွင်		

**MOTION TO MODIFY DISMISS**  
TEMPORARY PERMANENT PROTECTION ORDER  
**RETURN OF SERVICE**  
မွမ်းမံရန် ပယ်ရန် အဆိုပြုချက်  
ယာယီ အမြဲတမ်းကာကွယ်မှုအမိန့်  
**ဆင့်စာပေးပို့ပြီးကြောင်း ပြန်လည်တင်ပြခြင်း**

I declare under oath that I am 18 years of age or older and not a party to the action and that I served the Motion to Modify/Dismiss Temporary/Permanent Protection Order on the  Petitioner  Respondent in \_\_\_\_\_ (County) \_\_\_\_\_ (State) on \_\_\_\_\_ (date) \_\_\_\_\_ (time) at the following location: \_\_\_\_\_

ကျွန်ုပ်သည် အသက် 18 နှစ်နှင့်အထက်ရှိပြီး ဤလုပ်ဆောင်ချက်တွင် ပါဝင်သူမဟုတ်ကြောင်းနှင့် အောက်ပါတည်နေရာရှိ လျှောက်ထားသူ လျှောက်ထားခံရသူထံ \_\_\_\_\_ (ကောင်တီ) \_\_\_\_\_ (ပြည်နယ်) \_\_\_\_\_ (နေ့စွဲ) \_\_\_\_\_ (အချိန်)တွင် ယာယီ/အမြဲတမ်း ကာကွယ်ရေးအမိန့်အား ပြုပြင်ရန်/ ပယ်ရန် အဆိုပြုချက်ကို ပေးပို့ခဲ့ပြီးဖြစ်ကြောင်း ကျမ်းကျိန်၍ ကြေငြာအပ်ပါသည်-

By handing it to a person identified to me as the  Petitioner  Respondent.  
 ကျွန်ုပ်မှ  လျှောက်ထားသူ  လျှောက်ထားခံရသူအဖြစ် သိရှိထားသူထံ စာရွက်စာတမ်းများ လက်ရောက်ပေးပို့ခြင်းဖြင့်၊

By leaving it with the  Petitioner  Respondent who refused service.  
ဆင့်စာပေးပို့မှုကို ငြင်းဆိုထားသည့်  လျှောက်ထားသူ  လျှောက်ထားခံရသူထံ ၎င်းကို ထားခဲ့ခြင်းဖြစ်။

By leaving it with \_\_\_\_\_ (Type or write name legibly) who is designated to receive service for the  Petitioner  Respondent because of the following relationship: \_\_\_\_\_ as provided for in C.R.C.P. 4(e).

C.R.C.P. 4(e) တွင် ဖော်ပြထားသည့်အတိုင်း အောက်ပါတော်စပ်မှု \_\_\_\_\_ ကြောင့်  လျှောက်ထားသူ  လျှောက်ထားခံရသူအဖြစ် ဆင့်စာလက်ခံရန် တာဝန်ပေးအပ်ထားသူဖြစ်သည့် \_\_\_\_\_ (အမည်ကို ပီသစွာ ရှိက်ပါ သို့မဟုတ် ရေးပါ) ထံတွင် ထားခဲ့ခြင်းဖြစ်။

I attempted to serve the  Petitioner  Respondent on \_\_\_\_\_ occasions but have not been able to locate the  Petitioner  Respondent. Return to the  Petitioner  Respondent is made on \_\_\_\_\_ (date).

ကျွန်ုပ်သည်  လျှောက်ထားသူ  လျှောက်ထားခံရသူထံ \_\_\_\_\_ အချိန်အခါသမယများတွင် ဆင့်စာပေးပို့ရန် ကြိုးစားခဲ့သော်လည်း  လျှောက်ထားသူ  လျှောက်ထားခံရသူကို ရှာမတွေ့ခဲ့ပါ။  လျှောက်ထားသူ  လျှောက်ထားခံရသူထံ ပြန်လည်ပေးပို့ခြင်းကို \_\_\_\_\_ (နေ့စွဲ) တွင် ပြုလုပ်ခဲ့ပါသည်။

By checking this box, I am acknowledging I am filling in the blanks and not changing anything else on the form. ဤအကွက်ကို အမှန်ဖြစ်ခြင်းဖြင့် ကျွန်ုပ်သည် ကွက်လပ်များကိုဖြည့်ပြီး ဖောင်ပေါ်တွင် အခြားမည်သည့်အရာကိုမျှ မပြောင်းလဲကြောင်း ဝန်ခံအသိအမှတ်ပြုပါသည်။

By checking this box, I am acknowledging that I have made a change to the original content of this form. ဤအကွက်ကို အမှန်ဖြစ်ခြင်းဖြင့် ဤဖောင်၏ မူရင်းအကြောင်းအရာကို ကျွန်ုပ်ပြောင်းလဲထားကြောင်း ဝန်ခံအသိအမှတ်ပြုပါသည်။

Private process server  
ပုဂ္ဂလိက ဆင့်စာပေးပို့သူ

Sheriff, \_\_\_\_\_ County  
ရဲအရာရှိ၊ \_\_\_\_\_ ကောင်တီ  
Fee \$ \_\_\_\_\_ Mileage \$ \_\_\_\_\_  
အခကြေးငွေ \$ \_\_\_\_\_ အကျိုးခံစားခွင့် \$ \_\_\_\_\_

\_\_\_\_\_  
Signature of Process Server  
ဆင့်စာပေးပို့သူ ၏ လက်မှတ်

Fee waived, Domestic Violence Protection Order.  
အခကြေးငွေ သက်ညှာခွင့်ရထားသည့် အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေးအမိန့်။

\_\_\_\_\_  
Name (Print or type)  
အမည် (ရှင်းလင်းစွာရေးပါ သို့မဟုတ် စာရိုက်ပါ)

Subscribed and affirmed, or sworn to before me in the County of \_\_\_\_\_, State of \_\_\_\_\_, this \_\_\_\_\_ day of \_\_\_\_\_, 20\_\_\_\_\_.  
ဤ \_\_\_\_\_ နေ့၊ \_\_\_\_\_, 20\_\_\_\_၊ ကောင်တီ \_\_\_\_\_၊ ပြည်နယ် \_\_\_\_\_ ၌ ကျွန်ုပ်၏ ရှေ့မှောက်တွင် တင်သွင်းပြီး မှန်ကန်ကြောင်းအတည်ပြုပါသည် သို့မဟုတ် ကျမ်းကျိန်ဆိုပါသည်။

My Commission Expires: \_\_\_\_\_  
ကျွန်ုပ်၏တာဝန် သက်တမ်းကုန်ဆုံးမည့်နေ့- \_\_\_\_\_

\_\_\_\_\_  
Notary Public  
စာချုပ်စာတမ်း သက်သေခံရှေ့နေ